



ရွှေ့ပြောင်းမြန်မာကျောင်းများ

Youth Connect Foundation သည် ၂၀၀၈ ခုနှစ်ကတည်းကစတင်၍ မဲဆောက်ဒေသရှိ ရွှေ့ပြောင်း မြန်မာကျောင်းများနှင့်လက်တွဲလုပ်ကိုင် လာခဲ့သည်။ ယခုလက်ရှိအချိန်တွင် CDC (Children Development Center), BHSOH (Boarding House School of Orphans Helpess), Hser Htoo Lai, CDTC (Children Development Training Centre, Parami, နှင့် အခြားမြန်မာရွှေ့ပြောင်း ကျောင်း ကျောင်းများနှင့် လက်တွဲလုပ်ကိုင်လျက်ရှိသည်။



ဒေသခံ စီးပွားရေးလုပ်ငန်းများ

Youth Connect Foundation သည်ဒေသခံ စီးပွားရေးလုပ် ငန်းများ၊ အခြားအဖွဲ့အစည်းများ၊ အစရှိသောအဖွဲ့အစည်း ပေါင်း ၉၀ ကျော်တို့ဖြင့် လက်တွဲလုပ်ကိုင်လက်လျှောက်ရှိပြီး သင်တန်းတက်ရောက်နေသော၊ တက်ရောက်ပြီးဆုံးသွား သောကျောင်းသားလူငယ်များအတွက် အလုပ်သင်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် စီစဉ်ဆောင်ရွက် ပေးနေပါသည်။

Youth Connect Foundation Office




Address: 11 soi Ruamrang 7, Samaksapphakarn

Road Maesot, Tak 63110

Phone: 088 278 1834

Email: youthconnect.office@gmail.com

Website: www.youthconnectthailand.org



ရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ကြားနေသောကျောင်း သား ကျောင်းသူများနှင့် လုပ်ငန်းခွင်ဝင်ရန်စိတ်ဝင်စားသော လူငယ်၊ လူရွယ်များကို ဘာသာစကားသင်တန်း ၊ အလုပ်သင်နှင့်အသက်မွေးဝမ်းကြောင်းသင် တန်းများကို တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်သို့ လုံခြုံစိတ်ချစွာ ဝင်ရောက်နိုင်ရန်စီစဉ်ဆောင်ရွက်ပေးသည်။



သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်

ကျောင်းပြင်ပသင်တန်း နှင့် အနီးကပ်သင်တန်း

အလုပ်သင်

လူငယ်အများစုသည် ကျောင်းတက်ရောက်ပြီးဆုံးသွားသောအခါ မိမိတို့ဘဝကို ပိုမိုကောင်းမွန်သော အခြေအနေတစ်ခုတွင် ရပ်တည်နိုင်ရန်အတွက်အခွင့်အလမ်းများကို ရှာဖွေလာကြသည်။ သို့သော်တကယ့်လက်တွေ့တွင်ကျောင်းပြီးဆုံးသွားပါက ဘာဆက်လုပ်ရမည်ကို မသိကြတော့ပေ။ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် မရှိခြင်းက မမျှတသော ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများကို ဖြစ်ပေါ်လာစေသည့်အပြင် ထိုင်းဘာသာစကားနှင့်ထိုင်းယဉ်ကျေးမှုကို နားမလည်ခြင်းကလည်းလူငယ်များအတွက်စိန်ခေါ်မှုတစ်ခုဖြစ်နေစေသည်။ Youth Connect Foundation အနေဖြင့်ရွှေ့ပြောင်းကျောင်းမှ ကျောင်းပြီးဆုံးသွားသောလူငယ်လူရွယ်များ ရင်ဆိုင်ရမည့် အခက်အခဲ စိန်ခေါ်မှုများကိုမိမိတို့ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းတတ်စေရန်ရည်ရွယ်ချက် ဖြင့်ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

(ခ) ကျောင်းပြင်ပသင်တန်း

ပညာကိုဆက်လက်သင်ကြားခြင်း မပြုတော့ပဲ လုပ်ငန်းခွင်သို့ဝင်ရောက်လိုခြင်း၊လုပ်ငန်းအတွေ့အကြုံများ ရရှိလိုခြင်းစသောရည်ရွယ်ချက်များရှိပါကယခုသင်တန်းသို့စတင်တက်ရောက်နိုင်သည်။ အခြားသင်တန်းများနှင့်မတူပဲဆရာမှသင်ကြားပြသခြင်းအနည်းငယ်သာပါဝင်မည်ဖြစ်ပြီးသင်တန်းသားများ၏ အတွေးအမြင်အယူအဆများကို လွတ်လပ်စွာဆွေးနွေးသင်ယူရမည်ဖြစ်သည်။ အဓိကအားဖြင့် ဘဝတွက်တာကျွမ်းကျင်ရာဘာသာရပ် နှင့် အခြေခံထိုင်းစာ၊ စကားအပြော၊ အရေး၊ အဖတ်တို့ကိုသင်ကြားရမည်ဖြစ်သည်။



အနီးကပ်အလုပ်ခွင်ဝင်သင်တန်း

ကျောင်းတွင်းသင်တန်း (သို့) ကျောင်းပြင်ပသင်တန်း တက်ရောက်အောင်မြင်သောသင်တန်းသားများကို Youth Connect Foundation ရုံးတွင် အနီးကပ်အချိန်ပြည့်စာတွေ့လက်တွေ့ ၁၂ပတ်ခန့် ကြာအောင်သင်ကြားပို့ချပေးခြင်းဖြစ်သည်။ ထိုင်း ၊ ဘဝနှင့်ပတ်သက်သောကျွမ်းကျင်မှု၊ လုပ်ငန်းခွင်ဝင်လက်တွေ့သင်ခန်းစာ၊ အင်္ဂလိပ်၊ အခြေခံကွန်ပျူတာ၊သင်္ချာစသည့်ဘာသာရပ်များကို ၁၂ပတ်ကြာအောင်လေ့လာသင်ကြားရမည်ဖြစ်သည်။ သင်တန်းကာလ ၁၂ ပတ်အတွင်းနေ့ထိုင်စားသောက်သွားလာရန် အတွက် ထောက်ပံ့ပေးမည်ဖြစ်သည်။

အလုပ်သင် (၃) လ အစီအစဉ်

အနီးကပ်သင်တန်းပြီးဆုံးသွားတဲ့နောက် ကျောင်းသားများကို အလုပ်သင် (၁၂ ပတ်) သွားရောက် လုပ်ကိုင်ရမည်ဖြစ်သည်။ အလုပ်သင်ကာလအတွင်း YCF မှရရှိခဲ့သောကျွမ်းကျင်မှုများကိုအသုံးပြုလေ့ကျင့်ရမည်။ ထိုအလုပ်သင်ကာလအတွင်း သင်တန်းမှထောက်ပံ့သော ထောက်ပံ့ကြေးနှင့် အဆောင်ရရှိမည်ဖြစ်သည်။ ကျောင်းသားများ၏ တိုးတက်မှုအတွက် အကဲဖြတ်စောင့်ကြည့်စစ်ဆေးသွားမည်။



အလုပ်ရှာဖွေရေး စင်တာ

သင်တန်းသူ ၊ သင်တန်းသားများ အနေဖြင့် သင်တန်းကာလ (၉ လ) ကို အောင်မြင်ပြီးဆုံးသွားပါက သင်တန်းသူ ၊သင်တန်းသားတစ်ဦးတစ်ယောက်ချင်းစီ အတွက် မိမိတို့ စိတ်ဝင်စားသော အလုပ်အကိုင်များကို ရှာဖွေပေးသည်။

အခြေခံသင်တန်းပရိုဂရမ်

(က) ကျောင်းတွင်းသင်တန်း



YCF သင်တန်းဆရာ၊ ဆရာမများသည် ရွှေ့ပြောင်းဒေသအထက်တန်းကျောင်းတွေမှာ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေကို ထိုင်းဘာသာ၊ ဘဝနှင့်ပတ်သက်သောကျွမ်းကျင်မှုသင်တန်းများကို သင်ကြားပို့ချပေးနေပါသည်။